

Kitap'eh Joel uk'ot te Iglesia Adventista te Vencejlel Vukub Q'ij ta Laodicea - Waxakeb Ajil

Jeff Pippenger

2025-12-09

Номер восемь

SA O'WYHhOE EJ VSShQ Dd SA O'WYHhOE J R dWYHhOE Dd O'WYHhOE O'WYHhOE? O'WYHhOE Dd O'WYHhOE Dd O'WYHhOE Dd O'WYHhOE O'WYHhOE.

Çünkü hökm hökmün üstünə, hökm hökmün üstünə; sətir sətirin üstünə, sətir sətirin üstünə; burada bir az, orada bir az olmalıdır. Çünkü O, bu xalqa kəkələyən dodaqlarla və başqa dillə danışacaqdır. O onlara demişdi: “Yorğunlu dincəldəyiniz rahatlıq budur, təzələnmə də budur”; lakin onlar eşitmək istəmədilər.

Ama Yehova ərə si di fun wən ni əkó lóri əkó, əkó lóri əkó; ilà lóri ilà, ilà lóri ilà; níba díè, níba díè; kí wən lè máa lə, kí wən sì şubú sèyìn, kí a sì fò wən, kí a dé wən mó idè, kí a sì mú wən.

هو ے ترک تموکح رپ موق سا می ملشوری وج، ول او ے ترک اهتھٹ ے، ونس مالک اک دنوادخ اذل
نامیپ ارامه هتاس ےک لاتاپ روا، ے اهدناب دمع هتاس ےک تووم ےن مه، ے امک ےن مت هکنویک
مه هکنویک، یگ ے چنپن کت مه مو وت یگ ے رزگ تفآ یسیج ے ژوک یک ینای غط ب ج؛ ے
ے ایل اپهچ وک پآ ےنپا ےن مه ے چین ےک بیرف روا، ے ایانب هاگ هانپ ینپا وک شو هج ےن
ات هکر رهتپ کی ےیل ےک داینب می نویص می، وهکی د، ے اتامرف وی ادخ دنوادخ ےیل سا
مو اگ ےئال نامی وج: داینب طوبضم، رهتپ اک ےرس ےک ےنوک یتمیق، رهتپ او ے ایامزا، سو
روا؛ اگ ےوار هٹ لوقاش وک یزابتسار روا، هنامیپ وک فاصنا می روا. اگ ےئارب هگ من زگره
ےگ ےئال اچ رپ هگج یک ےنپهچ یناپ روا، ےگ ےئال اچ ےل امب وک هاگ هانپ یک شو هج ےلوا
من ےئال نامیپ ارامه هتاس ےک لاتاپ روا، اگ ےئال اچ ےل رک خوسنم دمع ارامه هتاس ےک تووم روا
ےگ ےئال اچ ےل امب ےس سا مت بت، یگ ے رزگ تفآ یسیج ے ژوک یک ینای غط ب ج؛ اگ ےر
28:9-18. ے ای عسی

Yerushalayimta mandaynaq allaqa nashqok atatnna, Laodicean Seventh-day Adventist beta-kristiyan gitaqot; qassay qurtsumishshay, Isaiah eti “Ephraim sakorite” nne “otti qopho” nne xayis. Pentecostan Peter, qaalay sakorita ashootsi qaalay qajjisayssana giiseyta asaassi zaaris. Wursseta irsha waqtay, tumaanne wordota wursseta irsha qaalayga gidiya. Godappe yiya qaalay ubba laythi nam77a qommo ammanayttota medhisa, nam77u qommoykka woine uyyo. Geeshshida qaalay woy geeshshida woine, Joelan amanettibeenna doonaappe qanxxettidaage.

Khyan, ay ay any kràa, na sunsum; na su, mo a monom bobesa nyinaa, esiane bobesa foforo no nti; efise wəatwa afi mo anom. Yoel 1:5.

በዮሐንስ ምዕራፍ አንድ፣ ዩወይን በታው ክፉ አራሾች፣ ላኢዴቅያዊቱን የሰበተኛ ቀን አድሼንቲስት ቤተ ክርስቲያን የሚወክሉት፣ “አዲሱ ወይን” ከአፋቸው “ተቆርጦ” መቆረጡ ጋር በተያያዘ ተወቅሰው ይፈረድባቸዋል። እግዚአብሔር፣ በ“መብልና መጠጥ ቀርባን” የተመሰለውን በኋለኛው ዝናብ የእግዚአብሔር መንፈስ መፍሰስ፣ ከእነዚያ ክፉ ሰከራም አራሾች ቆርጦ ወይም ከልክሎአል።

ပူဇော်သကုကာအစားအစာနှင့် သောက်သုံးပူဇော်သကုကာကို ထာဝရဘုရား၏အိမ်တော်မှ
 ဖြတ်တောက်ခင်းခံရပြီးထာဝရဘုရား၏ အမှုတော်ဆောင် ယဇ်ပုရောဟိတ်တို့သည်
 ညည်းတွားကပြော။ လယ်ပြင်သည် ပျက်စီးလျက်ရှိ၏။ မပြင်သည် ညည်းတွား၏။ အကခြင်းမူကား
 စပါးသည် ပျက်စီးသွားပြီ။ စပျစ်ရည်သစ်သည် ခြောက်သွေ့သွားပြီ။ ဆီသည်
 အားလျော့နည်းလျက်ရှိ၏။ လယ်သမားတို့၊ ရွက်ကပြော။ စပျစ်ခွေစေတို့၊ ငိုကြွေးကပြော။ ဂျုံနှင့်
 မုယာစပါးအတွက် ငိုကြွေးကပြော။ အကခြင်းမူကား လယ်၏ ရိတ်သိမ်းခင်းသည်
 ပျက်စီးသွားပြီ။ စပျစ်နွယ်ပင်သည် ခြောက်သွေ့သွားပြီ။ သင့်ဘဝသေဖုန်းပင်သည်
 အားလျော့နည်းလျက်ရှိ၏။ သလပင်၊ စွန်ပလွဲပင်လည်းကောင်း၊ ပန်းသီးပင်လည်းကောင်း၊
 လယ်ပြင်ရှိ သစ်ပင်အပင်အားလုံးတို့ပင် ညှိုးနွမ်းကုန်ကပြီ။ အကခြင်းမူကား လူသားတို့ထံမှ
 ဝမ်းမမြောက်ခင်းသည် ညှိုးနွမ်းပျောက်ကွယ်သွားပြီ။ ယဇ်ပုရောဟိတ်တို့၊ ခါးပတ်စည်း၍
 ညည်းတွားကပြော။ ယဇ်ပလုလင်၏ အမှုတော်ဆောင်တို့၊ ငိုကြွေးကပြော။ ငါ၏ဘုရားသခင်၏
 အမှုတော်ဆောင်တို့၊ လာ၍ အထုပ်အပိုးအဝတ်ကို ဝတ်လျက် တစ်ညလုံး အိပ်ကပြော။
 အကခြင်းမူကား ပူဇော်သကုကာအစားအစာနှင့် သောက်သုံးပူဇော်သကုကာကို
 သင်တို့၏ဘုရားသခင်၏ အိမ်တော်မှ တားဆီးထားခင်းရှိ၏။ အစာရှောင်ခင်းကို
 သန့်ရှင်းစကပြော။ ဓမ္မမစည်းဝေးပွဲကို ခေါ်ကပြော။ အသက်ကီးညူတို့နှင့်
 ပညြ့်သူပညြ့်သားအပေါင်းတို့ကို သင်တို့၏ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်ထဲသို့ စုဝေးစေ၍
 ထာဝရဘုရားထံသို့ ဟစ်ခေါ်ကပြော။ အို ထိုန့တော့နှင့် အမင်ဂလာရှိပါစေ။ အကခြင်းမူကား
 ထာဝရဘုရား၏နဖူးသည် နီးလာပြီ။ ထိုန့တော့ အနန္တတန်ခိုးရှင်ထံမှ ဖျက်ဆီးခင်းကဲ့သို့
 ရောက်လာလိမ့်မည်။ အစာသည် ငါတို့မျက်စိရှေ့မှ ဖြတ်တောက်ခင်းခံရသည် မဟုတ်လော။
 ဟုတ်ပေ၏။ ငါတို့၏ဘုရားသခင်၏ အိမ်တော်မှ ဝမ်းမမြောက်ခင်းနှင့် ရွှင်လန်းခင်းလည်း
 ဖြတ်တောက်ခင်းခံရပြီ။ ယောလ ၁:၉-၁၆။

Yashayaas “dhamtoota Efreem” kan Yo’el keessatti “damaqani” yeroo, haalli isaan itti dammaqan
 ergaa roobaa boodaa—kan “wayinii haaraa”tti fakkeeffamee ibsame dha. Inni saba kakuu
 filatamaa Waaqayyoo irraa dhowwamee ture. “Midhaan” jedhu kutaa sana keessatti jecha
 waliigalaa kan sanyii nyaataa agarsiisu dha; Dubbiin Waaqayyoo immoo Buddeena Samii ti,
 akkasumas kutaa sana keessatti inni “badeera.”

ناد «غنى یرك یداجنم ملت وراب ونیف» 9/11 دپ غتاد غی قح نربك جیسم هلادا «وراب ونیف»
 ،ایمري «امال» نالاج-نللاج دقك یلایمك غی الكیرم هیلوا یوكایدی ناه «وراب ونیف» نارك «سوت وقرت»
 یداجنم» یكابس نهم جرتد غی نءاتكرف . «امال» جیسم نغذ سرالاس اتس «وراب» جیسم نارك
 یربع سامب ملاد «ولام تقادنم» دوصقمرب «غنى یرك»

ئىنىمى ئارافەئى. رۇد «رالان غلایۇئى» ىرىب ئىنى ىرىلۇزۇم قىلساسائى ئىنى رەلرەبمە غەپە مۇ ئىنىلەئى
 ەچەنىپۇك رۇچۇئى ۇب؛ ۇدىلایۇئى نىدىرۇچۇئى ىكىدىققەھ رۇغماي ىكىنىيىك اتخاس ىرىلتسەم
 چۇئى نەگەدېام مۇ باراش ىكىيى، قىلىشائى. ۇدىلىتائى پەد ىرۇچۇئى «كىلىلرەتەخىب مۇ قىلىچەنىت»
 ئىنى ھور سەددەقۇم نەھى رۇغماي ىكىنىيىك. ۇدىلەلداپىئى ىنىرۇچۇئى ئىنى رۇغماي ىكىنىيىك مەگەلەب
 ۇدىنىلىرىئۇسەت ۇمىتيدەپۇس ىشۇلۇكۇت.

Noqaa Hafuura Qulqulluu cubbuu, qajeelummaa fi murtii irratti amansiisuu dha; innis tartiiba
 sanaanuma. Dubbiin Waaqayyoo cubbuu irratti amansiisa, akkasumas “midhaan” jedhamuun
 bakka bu’a. “Daadhii wayinii haaraa” qabaachuun warra Hafuura Qulqulluu qabaniif mallattoo
 ta’a; Hafuuri Qulqulluus “rooba”n akkasumas “wayinii”n bakka bu’a; sababiin isaas “roobni” fi
 “wayiniin” lamaan isaanii iyyuu ergaa yookaan barsiisa ta’uu isaanii salphaatti mirkaneessuun ni
 danda’ama.

[illegible]

ակնկալում են, թե այդ պակասը պիտի լրացվի ուշ անձրևով: Երբ շնորհի ամենահարուստ առատությունը տրվի, մտադիր են բացել իրենց սրտերը՝ այն ընդունելու համար: Նրանք սոսկալի սխալ են գործում: Այն գործը, որ Աստված սկսել է մարդկային սրտում՝ տալով Իր լույսն ու գիտությունը, պետք է անդադար առաջ ընթանա: Ամեն մի անհատ պետք է գիտակցի իր անձնական անհրաժեշտությունը: Միտքը պետք է դատարկվի ամեն տեսակ պղծությունից և մաքրվի Հոգու բնականության համար: Մեղքի խոստովանությամբ և թողության, ջերմեռանդ աղոթքով և իրենց Աստծուն նվիրումով էր, որ առաջին աշակերտները պատրաստվեցին Սուրբ Հոգու հեղման համար Պենտեկոստի օրը: Նույն գործը, միայն ավելի մեծ չափով, պետք է կատարվի այժմ: Այն ժամանակ մարդկային գործակիցը միայն պետք է խնդրեր օրհնությունը և սպասեր, որ Տերը կատարյալ դարձնի իր վերաբերյալ գործը: Աշխատանքը սկսողը Աստված է, և Նա էլ պիտի ավարտի Իր գործը՝ մարդուն կատարյալ դարձնելով Հիսուս Քրիստոսում: Բայց չպետք է լինի վաղ անձրևով ներկայացված շնորհի որևէ անտեսում: Միայն նրանք, ովքեր ապրում են ըստ իրենց ունեցած լույսի, պիտի ստանան ավելի մեծ լույս: Եթե մենք օրեցօր չենք առաջադիմում գործուն քրիստոնեական առաքինությունների դրսևորման մեջ, ապա ուշ անձրևում չենք ճանաչի Սուրբ Հոգու հայտնությունները: Այն կարող է թափվել մեր շուրջը ողորդ եղող սրտերի վրա, բայց մենք այն ո՛չ պիտի զանազանենք, ո՛չ էլ ընդունենք»: Վկանություններ ծառայողներին, 506, 507:

'Pentecostal season' Sister White kà a tó ne wòn, ne a “former rain” la ye Christ yuurə ne ba kà ba disciples la, nò nǝ́ ta siəla yaga ne nǝ́ heavenly meeting la, nǝ́ resurrection la zaa. Ne a “latter rain” la ne wòn la ye Pentecost. Pentecostal season la alpha la, drops bæer kà yuurə ne ba disciples la yili, ne omega la, disciples ne kà yuurə ne ba la yeŋe tongues of fire la zugu kà boorə ne world la m-mæe. Holy Spirit la manifestation ye beginning la ne ending la. Divinity kà Holy Spirit la tǝ ne humanity la through message la beginning la, ne ending la divinity ne humanity yǝor la kǝom kà ye represented by tongues (humanity) ne fire (Divinity), ne kà Holy Spirit la tǝ ne humanity la through message la. Barley first fruit offering la beginning la zem kà Christ resurrection la, ne two loaves of wheat la Pentecostal first fruit offering la zem kà Pentecost.

Էժտէ e vetmja flijim qê përfshinte maja, simbol i mëkatit. Bukët ishin të pjekura, duke përfaqësuar kështu largimin e mëkatit, por duke ruajtur të vërtetën se dy bukët e tundura, qê përfaqësonin njëqind e dyzet e katër mijët, ishin burra dhe gra qê kishin qenë mëkatarë dhe qê ishin pastruar nga ato mëkate prej Lajmëtarit të Besëlidhjes në kapitullin tre të Malakisë. Kështu, alfa e stinës së Rrëshajëve përfaqësonte Bukën e Qiellit duke i mësuar dishepujt e Tij, dhe omega e asaj stine i paraqiste po ata dishepuj të simbolizuar si dy bukë të ngritura lart drejt qiellit. Kështu, simboli i hyjnisë dhe njerëzisë i gjuhëve të zjarrit dhe ngritja e flijimit të tundur, qê tipifikonte dishepujt duke e çuar mesazhin në botë, bashkohen për të përcaktuar se njëqind e dyzet e katër mijët do të ngrihen lart si një flijim qê përfaqëson në mënyrë të përsosur Jezu Krishtin, dhe Jezu Krishti përfaqëson se Hyjnia e bashkuar me njerëzinë nuk mëkaton.

«Саңа түмэнни» ыныртыбатах буолан, «Бог» «саңа түмэнни» кытта «бэлэмнээн биэрбит» «бары туһан» «сайын түмэннэн толоруллуо» диэн күүтэргэ — «улахан алҕас» буолар. Саңа түмэн — Иеремия суруйбут «былыргы суоллар», ол суоллар 9/11-гэ сылдыях суол буолан

биллэрбиттэр. Бу — «улахан албас», онуоһун кытта дьону уларытар күүстээх мөнүрэхии; ол кинилэри, имэниэххэ, хайаҕа тутулубут сайын түмэн туһулуута баар диэн саныырга илдээр, ол гынан баран, кинилэр туһулууларын хатынна тутулубут эбитин эрэ булаллар.

Peter al ashanam, dimtin aniaawlawdawlawt lo in hu an zu awm lo chu a fiang takin a sawi a, ni hnuhnung ruahsur lai hun chhunga mi za leh sawmli pali sangkhat an entirnaa chuan. Zawlnai zawng zawngte khân ni hnuhnung thu an sawi a, Joel chuan “Ephraim zu ruihote” an tho chhuak a, ni hnuhnung ruahsur thiltihtheihna hnuaiâ vântirhkoh pathumna au nasa puang tura Pathian mite nihna chanvo chu kumkhua atân an lak bo tawh tih hriatna Chiang tak hmuhin an hmachhawn tih a hrilh. Mi za leh sawmli pali sangkhatte hi ni hnuhnung ruahsur lai hun chhunga 9/11 atanga Sunday law thlengin Siam an ni a, seal an ni bawk. Anni chu Beramno zui zêl, A kalna apiang apiangah amah zuitute an ni.

وَا مَكْ يَمَیْپْ ؛ دَن نَکَیْم مَال عَا اَر رَخْ اَن اَر اَب مَیْپْ مَك تَسَا یَن اَسَک رَگَن اَی اَمَن تَسَا اَکِی طَن پ زور رَد سِر طُپ نِتَش اِدهَاگَن تَی لَو یَسْم شَی خَوخ خَی رَا ت رَس اَر س رَد مَك یَن اَی دَوِی . دِز اَسَیْم یَن تَبِیْم لَی یَوِی بَا تَک رَب اَر نَا مَك یَن تَسَا اَکِی طَن پ نَا مَك دَن دَش اَیْم هَاگَا سِر طُپ یَوَس زَا نَوَن کَا ، دَوْب دَش دَی مَد رِپَس نَا شَی اَب تَسَا اَکِی طَن پ نَوچَم ، نَا ی دَوِی . تَسَا قَق حَت لَاح رَد کَن یَا ، دَن تَشَاد هَا رَا شَا نَا یَوَس مَب نَی شَی پ یَا مَتَسَا اَکِی طَن پ مُمَه . نَا رَا ب مَیْپْ مَك یَن لَاح رَد ، اَر نَت دَی زَا ی نَا و سِر طُپ مَك دَن دَوْب تَسْم لَبَا ب بَا رَش زَا نَا ن چَن اَ ، مَی اَر فَا نَا تَسْم رَد مَی اَر فَا نَا تَسْم مَك یَمَا گَن ه . دَن تَخَا س مَه تَم یَن تَسْم مَب ، دَن دَر کَیْم مَضَر ع لَی یَوِی بَا تَک بَوچ رَاچ رَد اَر رَخْ یَا ج ؛ دَن دَر گَیْم و رَا ب و ر رَخْ اَن اَر اَب شَی اَمَزَا دَن یَا رَفَا ب ، دَن وَش اَیْم «رَا دِی» لَی یَوِی تَسَخَن بَا ب جَن پ هَی اَ مَوْرَگ و دَمَی صَی خَشْت اَر رَخْ اَن اَر اَب مَیْپْ مَوْرَگ کَی ، شَی اَمَزَا دَن یَا رَفَا نَا رَد . دَن یَا یْم دَی دِپ مَوْرَگ و د مَك دَمَی مَن صَی خَشْت اَر نَا رَگِی د .

[illegible]

«Аныкэара» акэын иаанаго «игэаларшэатэыз, ма адырра еиташьтатэыз» хэа, избанзар атыхэтэантэи амфазарта иазку аацхара «адырцэоит» апасатэи ипшьоу атоурыхкэа рыла, урт атыхэтэантэи амфазарта атоурых иаазырцшуа. Пиотр Пентекости аамтазы пiлiгшд атоурых Иоиль иарбаз атоурыхтэ шыакэгылашыа ахэаакэа иртагзаны ишыакэыргылан. Иоиль ифакышыа, Пиотр иахь fulfilment-иараны иаарпшызи, 1844 шыкэсатэи Ацаанза Ахэамта атоурых азы фы шахатны икалоит. Абарт хэык шахатцэа (урт ирыцыз егыртгы) «адырыкэпатэуп» хэа, ртоурых, ртыпшыакэгылашыа, атыхэтэантэи амфазарта аацхара дыр exemplified-ya афырпштэкэа хасабла.

[illegible]

9/11. ארבעה חודשים לאחר התאונה, ב-9/11, חתם חוק המעורבות של השרותים, המכונה "חוק 9/11".

ናይ ኤፍሬም ሰካራማት፡ መንግሥቶም ካብኡም ከም ዝውሰድ እሞ ግብእ ፍረ ንዝፈርዩ ህዝቢ ከም ዝውሃብ ናብ ሓቂ ተበራቢሮም ይነቕሉ። ዮሴል፡ “መስዋእቲ ብልዒ”ን “መስዋእቲ መስተ”ን ካብ ቤት እግዚአብሔር ከም ዝተቈርጸ፡ ከምኡውን “ሓድሽ ወይኒ” ካብ ኣፎም ከም ዝተቈርጸ ብምግላጽ፡ ንምእዛዝ ዘይብሎም ሰካራማት ይገልጽ። እቲ “ሓድሽ ወይኒ” ብእብራይስጢ ሓድሽ ዝተጨፍለቐ ጽማቕ እዩ፤ እቲ “ወይኒ” ግና እቶም ሰካራማት ኣብ ሓምሻይ ቊጽሪ ዝሰትይዎ ዝተበከሉ ጽማቕ እዩ። ክልተ ዓይነት ወይኒ ኣሎ፤ እዚ ድማ ትምህርቲ ይውክል፤ ኣብ ኣውድ ዮሴል ድማ እቲ ትምህርቲ መልእኽቲ ዝናብ ዳሕረዋይ እዩ። ናይ ኤፍሬም ሰካራማት ዝተበከሉ ጽማቕ ይሰትይ ነይሮም፤ ካብቲ “ሓድሽ” ሓድሽ ዝተጨፍለቐ ጽማቕ ድማ “ተቈረጸም” እዮም። ክልተ ዓይነት ወይኒ ክልተ መልእኽቲ ዝናብ ዳሕረዋይ ይውክል፤ እቶም ሰካራማት ድማ ካብቲ ንጹህ መልእኽቲ “ተቈረጸም” እዮም። እቲ “cut off” ተባሂሉ ዝተተርጎመ ቃል እብራይስጢ፡ ኣብቲ ጥንታዊ ልምዲ ቃል ኪዳን እንስሳት ቈረጽካ ብመንጎ እቲ ክፋላት ምምልላስ ዝተመሠረተ እዩ። “ተቈረጽካ” ማለት ከም ሕዝቢ ቃል ኪዳን ኣምላኽ ተነጺግካ ማለት እዩ።

Jos nington ne lebook Joel a mangipakilala kadagiti tattao ti Dios iti maudi nga al-aldaw, mangrugit kadagiti Millerita a naiparangay gapu iti pannakailukat ti libro ni Daniel idi 1798, ket agpatingga kadagiti sangagasut ket uppat a pulo ket uppat a ribu a naiparangay gapu iti pannakailukat ti libro ni Daniel idi 1989. Iti rugi, ti pannakaibukbok ti Espiritu Santo ket naisangit iti panawen manipud iti Exeter camp meeting agingga iti pannakaupay idi Oktubre 22, 1844. Dayta nga istoria ket nangtungpal iti pangngarig dagiti sangapulo a birhen iti Mateo beintisingko, a maulit iti isu met laeng a letra iti pakasaritaan dagiti sangagasut ket uppat a pulo ket uppat a ribu.

«Матай 25-гӀа итт тӀе зо кхоккха йоӀан дӀаӀхниг а Адвентистийн кӀоман хӀашташ а гойту». The Great Controversy, 393.

«Ndzi tala ku kongomisiwa eka xifaniso xa tintombi ta khume, ntlhanu wa tona a ti tlharihile, kutani ntlhanu ti nga tlharihangiki. Xifaniso lexi xi hetisekile naswona xi ta hetiseka hi ku kongoma ka marito ya xona, hikuva xi ni ku tirhisiwa ko hlawuleka eka nkarhi lowu, naswona, ku fana ni rungula ra ntsumi ya vunharhu, xi hetisekile naswona xi ta ya emahlweni xi va ntiyiso wa nkarhi wa sweswi ku fikela eku heleni ka nkarhi.» Review and Herald, August 19, 1890.

“Mayin yaqa pacha juchapi, sallqachakuypi, pantasqapi, wañuy llanthupina kashan,—puñusqa, puñusqa. Pikunataq sonqonpi nanaywan kashanku paykunata rikch’arichinankupaq? Ima rimaytaq paykunaman chayanman? Yuyayniqa hamuq p’unchaykunaman apasqa kashan, chay señal qusqa kanqa chaypi: ‘Qhawariy, Qosay hamushan; lloqsiychis paywan tinku.’ Ichaqa wakinkuna qhipachisqanku mechankuta hunt’achinankupaq aceiteta jap’inankuta, hinaspan ancha qhipamanta tarinqaku carácter nisqanman, chay aceitewan rikuchisqa kaqman, mana hukman qusqay atikusqanta. Chay aceiteqa Cristopaq aswan allin kawsayninmi. Chayqa carácterta rikuchin, hinaspa carácterqa mana hukman qusqay atikunchu. Mana pipas huk runapaq chayta allinchayta atikunchu. Sapaq runam kikillanpaq jap’inan llaqa jucha q’epikunaq qhelqanmanta pichasqa carácterta.” Bible Echo, 4 de mayo de 1896.

؟مىك «ناقتاۋىلىق سېھبازائىي ھور» «نۇچۇئ شۇتۇغىيۇنىن ئاينۇد رىب» ناقتاي اتھانۇگىمناھ
ئۇدىرىب باۋاج اغلئوسۇب لىيۇي

And it shall come to pass, that whosoever shall call on the name of the Lord shall be delivered:
for in mount Zion and in Jerusalem shall be deliverance, as the Lord hath said, and in the
remnant whom the Lord shall call. Joel 2:32.

Waxaan waxyaalahan ku sii wadi doonnaa maqaalka xiga.

ىكىئىدنوگ، نووب سوئامەئى اگئىر رەسل نائىباتوق مل ناوود، موەناتسەە ىژۆر ىۆرموئىنشاپ ۆب
راىد ىكىئىئوش اد حىسەم ىراک مل نائىباتوق مەئى. ووب روود مىلەشروئى مل لىام تشەە مەك كووچەپ
مەك راش منووبتاه موەئى ۆب ناوہئى. نووب ىئىپ ىددج و زۆسلد ىنارادر مواب مالەب، ووبىناىن واچرەب و
واوئىشئىلرەس رۆز ووبادىوور رتشیپ كئىمەك ىناكەوادوور ىۆەب و، نىزئىراپەب ەخسەپ ىنژەج
، مەكەپۆگ مل حىسەم ىتسەج ىنەربال مەب تەرابەس ووبتسىب نائىدىنىناىەب وەئى ىللاوہە. نووب
ۆب اتسئى. ووبىنىب نائىاسىع و ووبىنىب نائىناكەتشىرف مەك شەنانژ وەئى ىتروپار اەورە
مەتشەگ، ىرابەخەب. نەكەب ژىون و موەنەكەب مەناتش وەل رىب وکات موەنارەگەد نائىوخ ىناكەلەم
نائىوگوتفەگ ىنادچاخ و ىاگداد ىناكەنەمىد رەسل و، نەكەد ىپ ماوئەرب نائىمەكىىەر اوئى
ىرەبئىس مل، پەوابەئىب و اوئىلەب. نووب مەنەسكشۇد واوئە مەنەسئى وەب رتشیپ زىگەرە. نەكەد
نەتشىۆرەد ادەكەچاخ.

؛ىدلۇشوق مەدائى شۇنوتان رىب اغرالۇئى، الپۇرۇت май пәлқарىي پۆكەدىرىلەرەسەچەگ»
پۆكەچەكەئىلىچىنۇش مەكىكەئىلىزىسەدىمۇئى ۋە ىسۇغىاق ڭىنىرىلۇزۇئى رالۇئى نىكەل
، پۇرۇتشلەمۋاد ىنەتەبھۆس رالۇئى. ىدىمىراق نەلەب تەقەق ىد اغڭىنۇئى، ىكەنەكەئىدىنەكەتەك
مەدىققەھ رەلمەلەت نەگەرەب ەسەم رالۇئى. ىدىلىق نائىاب ىنەلەرىكەپ-يوى ىكىدىرىلەلەق
ىتەنەنۇرۇك كەدناغلاق زىچائەكەش ىنەشۇچ ىنەلەمەلەت ۆب امەئى، ىتەتاتۇزۇگەرۇي مەزىھالۇم
قىتەتاق ىنەشىرەب ىللەسەت اغرالۇئى اسىيەئى، مەنەكەشەلەزۆس مەدىتسۇئى رەلەقەۋ نەگەرەب زوى
قادىنۇشۇم: مەگەنەھىز ڭىنەرالۇئى ۋى؛ ىدىنى نەگەرۇك ىنىسۇغىاق ڭىنەرالۇئى ۋى. ىدىلىق ۇزرائى
ىنىيوى نەگەيد؟ ۆدەمالەلەب ەسەم الەنىتسار مەدائى ۆب نەگەرەب پۇتۇت ىنىزۇئى اقش ىنىلەراخ
ىدىنى نەگەنەشۇچ ىنەلەرىكەپ ىچۇقتارىگەڭاگ ۋەتەز مەگەرىب-رىب، نەگەرۇتەلەك
ڭىنەرالۇئى اسىيەئى. ىدىلغىي رالۇئى، ىدىلەلەب ىلىغۇرۇت پۇتۇت ىنىسۇغىاق ڭىنەرالۇئى
ڭىنەرالۇئى ۋە، ىتەلەب ىنىقىلەنەلەغاب مەگەزۇئى نەلەب تەبەبەھۇم ڭىنىرىلەلەق
قىتەتاق ىنەشۇرۇدەلەت نەلەب قىلمارۇخ-دەش ۋە قىللەشۇخ ىنەرالۇئى، پۇتەرۇس ىنىرىلەشاي
ىشىرەب ىنەلەقەۋەس ناغەدىمەلۇتەنۇئى زىگەرەھ اغرالۇئى ۋى لاۋۋائى، قارىب. ىدىلىق ۇزرائى
«ىدىنى كەرىك»

«Ү ба онхо гуфт: “Ин чй гуна гуфтугѳест, ки шумо хангоми роҳ рафтан бо якдигар
доред, ва ғамгин ҳастед?” Ва яке аз онҳо, ки номаш Клеопас буд, дар ҷавоб ба Ү гуфт:
“Оё Ту танҳо мусофире дар Ерусалим ҳастӣ, ва аз воқеаҳои ки дар ин рӯзҳо дар он ҷо ба
амал омадааст, хабар надорӣ?” Онҳо ба Ү аз ноумедии худ нисбат ба Устодашон
гуфтанд, “ки пайғамбаре буд тавоно дар амал ва калом назди Худо ва тамоми мардум”;
аммо “саркоҳинон ва ҳокимони мо,” гуфтанд онҳо, “Ҷро супурданд, то ба марг маҳкум
гардад, ва Ҷро маслуб карданд.” Бо дилҳои саҳт озурда аз ноумедӣ ва бо лабони ларзон,
онҳо афзуданд: “Мо умед доштем, ки Ү ҳамон касе хоҳад буд, ки Исроилро начот хоҳад
дод; ва ғайр аз ин ҳама, имрӯз рӯзи сеюм аст аз вақте ки ин воқеаҳо рӯй доданд.”»

“Xristiñ sözleriniñ şägirtlerdiñ yadına tüşpegeni jäne bolıp ötken oqıǵalardı aldın ala aytqanına köz jetkizbegeni qanday tañǵalarlıq! Olar Onıñ aşıqtaǵan söziniñ soñǵı bóligi de birinşi bóligi siyaqtı dälme-däl orındalatının, yaǵnı üşinşi küni qayta tiriletinin tüşinbedi. Mine, osı — olar eske saқтаuǵa tiis bolǵan bólik edi. Dindar bastıqtar men bileuşiler bolsa, munı unitqan joq. ‘Dayındıq küنینen keyingi küni bas dindar adamdar men fariseýler Pilatqa jinalıp kelip: “Mırza, ol aldayşı tirü kezinde: “Üş künnen keyin Men qayta tirilemin”, — dep aytqanı esimizde”, — dedi.’ Matthew 27:62, 63. Biraq şägirtter bul sözderdi eske tüsirmedi.

«“Ka awan ku dijo kadakuéra, Ovy, ha py’a mbegue pejerovia haḡua opa mba’e umi proféta he’iva’ekue: ndaha’ei piko tekotevêva Cristo ohasa ko’ã mba’e, ha oike haḡua Iglóriape?” Umi disípulo oñemondýi máva piko ko karai pytagua, ha’e haḡua oike peve chupekuéra ánga ryepýpe, ha oñe’ê haḡua péicha mbaretépe, py’aporãme ha mborayhúpe, ha péicha avei jerovia porãme. Peteĩha jey Cristo oñeme’ê rire, oñepyrũ hikuái oñandu esperánsape. Heta jey oma’ê mbarete hikuái iñirũnguérare, ha oimo’ã Iñe’ê ha’ehaite umi ñe’ê Cristo he’iva’erãmo’áva. Hikuái henyhê ñemondýigui, ha ikorasõ oñepyrũ ojere vy’a ha ta’arõ porã reheve.»

«Муса пәйғәмбәрдин, йәни Мукәддәс китап тарихиғаниң һәкикий Алфасидин башлап, Мәсиһ барлиқ Язмаларда Өзи тоғрилиқ болған ишларни уларға чүшәндүрүп бәрди. Өгәр У алди билән Өзи ким екәнлигини уларға аян қилған болса, уларниң қәлби рази болған болатти. Өзлириниң шатлиғиниң толуклиғида улар йәнә һечнәрсигә ач болмиған болатти. Әмма уларниң Қедимки Әһдиниң шәкиллири вә пәйғәмбәрликлири арқилиқ Униң һәққидә берилгән гувалиқни чүшиниши зөрүр еди. Уларниң имани мана шу асас үстидә мустәһкәмлиниши керәк еди. Мәсиһ уларни ишәндүрүш үчүн һечқандақ мәжизә көрсәтмиди, бәлки Униң дәсләпки иши Язмиларни чүшәндүрүш болди. Улар Униң өлүмини барлиқ үмидлириниң вәйран болуши дәп қаригән еди. Әнди У пәйғәмбәрләрдин көрситип бәрдики, мана шуниң өзи уларниң имани үчүн ән күчлүк дәлил екән.»

یۆخ یمایه پۆب که هیئت هی اش که نوک یدده ع یی گنگرگ اس ی ع ، ادله و این ترگر مو ه نادرگاش زوئی و مو ه دده ئ یرف نوک یدده ع ، ن ن ا ز م د ی ح ی س م م ب ن ای یۆخ ی م ن اول کئ یرۆز اتس ئ ی . اد ن اش ی ن اته . دی ی ن ح ی س م ی ن درک ر ئ ف م م ی مال ه ب . دی ی ن ی کئ د و س چ ی ه ر ت ی ی م ک ن م ک د م و ی ی مش ه گ ن اب او ه ی ، ن ر گ م ن ن ا ر ه ب م غ ئ پ و اس و م م ل ئ و گ ر م گ ه ی : “ ی و و م ر م ف اد کئ ت اک م ل م ک اد ئ پ ی اه ب م ت س ای و ه ی 16:31 اقۆل ” . مو ه ت ئ ت س ه ه ن او و در م م ل کئ ک ه ی ر م گ ه ی ت ه ن ان م ت ، ت ئ ر ک ان ئ پ ن ای ر م و اب

«Это голос Христа говорит через патриархов и пророков, от дней Адама и до заключительных сцен времени. Спаситель открывается в Ветхом Завете столь же ясно, как и в Новом. Именно свет пророческого прошлого с ясностью и красотой раскрывает жизнь Христа и учения Нового Завета. Чудеса Христа служат доказательством Его Божественности; но более сильное доказательство того, что Он есть Искупитель мира, находится в сопоставлении пророчеств Ветхого Завета с историей Нового. »

“የትንቢትን መሠረት አድርጎ ክርስቶስ ለደቀ መዛሙርቱ በሰብአዊነቱ ምን እንደሚሆን ትክክለኛ ግንዛቤ ሰጣቸው። እንደ ሰዎች ምኞት መሠረት ዙፋኑንና ንጉሣዊ ሥልጣኑን የሚያዝ መሲሕ በመጠበቃቸው ተሳስተው ነበር። ይህም ከከፍተኛው ስፍራ ወደ ሊያዝ የሚችለው ዝቅተኛው ስፍራ መውረዱን በትክክል እንዳያስተውሉ ያደርግ ነበር። ክርስቶስ የደቀ መዛሙርቱ አሳብ በእያንዳንዱ ዝርዝር ንጹሕና እውነተኛ እንዲሆን ፈለገ። ለእርሱ የተመደበውን የመከራ ጽዋ በተመለከተ እስከሚቻላቸው ድረስ ሊያስተውሉ

ይገባቸው ነበር። እስካሁን ሊያስተውሉት ያልቻሉት ያ አስፈሪ ተጋድሎ ዓለም ሳይፈጠር በፊት የተደረገው ኪዳን ፍጻሜ እንደሆነ አሳያቸው። ክርስቶስ መሞት ነበረበት፤ ሕግን የሚተላለፍ ሁሉ በኃጢአት ከቀጠለ መሞት እንዳለበት እንዲሁ። ይህ ሁሉ ሊሆን የሚገባ ነበር፤ ነገር ግን በሽንፈት ሊያበቃ አልነበረም፤ በክብራማ፣ ዘላለማዊ ድል እንጂ። ኢየሱስ ዓለምን ከኃጢአት ለማዳን ሁሉም ጥረት ሊደረግ እንዳለበት ነገራቸው። ተከታዮቹ እርሱ እንደኖረ ሊኖሩ፣ እርሱ እንደሠራ ሊሠሩ፣ በጽኑና በማያቋርጥ ትጋት ይገባቸው ነበር።”

«Acw̄hel wayennay Mesyas i yinelmaden-is, yeldi-asen timmi n wallay-nsen iwakken ad fahmen Tira. Yinelmaden ccan, maca ameslay ur yettwaqet̄tē ara. Awalen n tudert d uyebbu n t̄tmana zerrben-d seg yimi n Umseylu. Maca allen-nsen mazal ttwahebbisent. Mi asen-yeh̄ka yef unqil n Yerusalim, muqqlen yer temdint yettwahekmen s imet̄ti. Maca mazal ur ssinen ara anwa i d ameddakkel-nsen deg ubrid. Ur zrint ara belli win iyef meslayen yella yeddu yid-sen; acku Mesyas yewwi awal yef yiman-is amzun d amdan niđen. Yilen belli d yiwen seg wid iḥḍren tameȳra tameqqrant, yerna tura yuḡal yer uxxam-is. Idduda s leḥder am nitni yef yezgaren iqeshanen, tikkwal yettbeddid yid-sen iwakken ad asen-yili cwiṭ n usenfu. Akka i kemmlen abrid-nsen yef ubrid n idurar, mi win ara yeddun s tazmert-is yer ufus ayeffus n Rebbi s lem̄awna, yerna win i yezmer ad yini: «Akk tazmert tettunefk-iyi deg igenwan d wakal.» Matthew 28:18.»

«Жол барасында кояш байығайны, һәм юлсылар ял итәсәк урындарына барып еткәнсе, басыузарза эшләүселәр үз хезмәттәрәнән киткән ине. Шәкерттәр үз йорттарына инергә йыйынганда, Таныш булмаған Зат юлынан артабан дауам итер кеүек күренде. Әммә шәкерттәр уға тартылды. Уларзың йәндәре Унан тағы ла күберәк ишетергә ас ине. «Беззең менән кал», — тинеләр улар. Ул сакырыузы кабул иткәндәй күренмәне, ләкин улар ныкышып үтенде: «Кискә ауышты, һәм көн дә нык узып китте». Христос был ялбарыуға күнде һәм «улар менән калыр өсөн өйгә инде».

“Ngganhamunhanu djälthirnydja yolḡuw malaḡuw ga dhiyaḡuny marrtjinawuy walal dhäwu-gurrupanminyauynyndja bäyḡu dhäruk nhäma, walal bäyḡu marḡgithinya nhanḡu dhuwal walalḡgal marrtjinamirrnydja Dutuḡu nhakun walḡa-roḡanmiriwnha. Christhu yaka marrtji-gurrupanmirr nhanḡuwuy company yolḡu walalaḡgala ganydjarrlil. Nheḡu marrtji guyaḡa ga djäma walalaḡguny dhuwal nhakun nhanḡu ḡayaḡu-ḡamathirr. Goḡmirriynyndja ḡayi ḡäma ḡärriny dhäwuḡur dhuwurrḡur wäḡalil, ga märr-ḡamathirra yätjkurru ḡayaḡuny. Yurr bäyḡu yolḡuy walal dhuwal dhä-gatjpu'yunmirrnydja guyaḡanharawnydja djiwarr'puy ḡäthu'mirriḡur, nhakun walal yaka ḡäḡ'thun nhanḡu bäki ḡorra walalaḡgal, ḡayi marrtjin ḡuli ga dhurrwaraḡur dhal'yun. Dhiyaḡuny romdhu dharrwa yolḡu mala ga gumurr-bakmaram mirithirr yätjkurraḡur. Walal yaka marḡgithirr Christku bulu, bitjan bili nhakun malthunamirr walal marḡgi yaka, ḡayi marrtjinya walalaḡgal dhukarr-ḡu.”

«لووبن یا مت یخ مەلیم د هغه. ییریکی وتم چ رژ، هد مەبارب هخخ یډود هل یچ، یډود ین مابن ام هداس»
 مەبارب تکررب د وروخ د ونوسال لپخ هغه سوا. ید یلوین یاخ لپخ یک رس مپ زیم د یچ، ییریکی
 یوئخ لود هغامه نیع مپ ونوسال لپخ یرگلم یوغه د. ییریکی متاش ایتناریح مپ نادرگاش. یوئخ
 ونوخیم د یک ونوسال مپ هغه د یچ یروگ وا، یروگ ایب یوغه. لوک راداب یود د مپ یچ هکنخ مکل
 «ای ید یل دیخ اپار هخخ ورم هل هغه! ید یسیع براد: یوک هغی چ یتسدس مپ هراود. ید یبنن»

«Авыр, Аның хозурида йиқилип сәждә қилмақчи болиду, лекин У уларниң көз алдидин ғайиб болған еди. Улар йеқиндала бәдини қәбирдә ятқан Бир Зат турған йәргә қарап, өзара: «У йолда биз билән сөzlәшкәндә вә бизгә Муқәддәс Язмиларни чүшәндүрүп бәргәндә, қәлбимиз ичимиздә ялқунлинип кәтмидиму?» — дейишти.»

«Но с этой великой вестью, которую им надлежит возвестить, они не могут сидеть и разговаривать. Их усталость и голод исчезли. Они оставляют свою трапезу нетронутой и, исполненные радости, тотчас снова отправляются в путь по той самой дороге, по которой пришли, спеша возвестить эту весть ученикам в городе. На некоторых участках дорога небезопасна, но они взбираются по крутым местам, скользя по гладким камням. Они не видят и не знают, что находятся под защитой Того, Кто шел с ними этой дорогой. С посохом странника в руке они спешат вперед, желая идти быстрее, чем осмеливаются. Они сбиваются с пути, но снова находят его. То бегом, то спотыкаясь, они устремляются вперед, и их невидимый Спутник всю дорогу рядом с ними.»

“ညသည် မှောင်မှိုက်လျက်ရှိသော်လည်း ဖြောင့်မတ်ခြင်း၏ နှမင်းသည် သူတို့အပေါ်၌ တောက်ပလျက်ရှိသည်။ သူတို့၏ စိတ်နှလုံးများသည် ဝမ်းမြောက်ခြင်းက ဖြောင့် ခုန်လှုပ်လျက်ရှိသည်။ သူတို့သည် ကမ္ဘာသစ်တစ်ခုအတွင်း ရောက်ရှိနေသောကဲ့သို့ ထင်ရှားသည်။ ခရစ်တော်သည် အသက်ရှင်တော်မူသော ကယ်တင်ရှင်ဖြစ်တော်မူသည်။ သူတို့သည် ထိုသူတော်အား သဘောပေါ်သောသူအဖြစ် နောင်တရ၍ မငိုကြွေးကြော့။ ခရစ်တော်သည် ထမမြောက်တော်မူပြီး ဤအကြောင်းကို သူတို့သည် အကျိပ်ကျိပ် ပြန်လည်ဆိုကြသည်။ ဤသည်ပင် သူတို့က ဝမ်းနည်းပူဆွေးနေသူများထံ သယ်ဆောင်သွားသော သတင်းစကားဖြစ်သည်။ သူတို့သည် မေဓာန်သို့ သွားရာလမ်းခရီးအကြောင်း အံ့ဖွယ်ကောင်းသော ပုံပြင်ကို ပြောပြရမည်။ လမ်းခရီး၌ မည်သူက သူတို့နှင့်အတူ ပူးပေါင်းလျှောက်ခဲ့သည်ကိုလည်း ပြောပြရမည်။ သူတို့သည် ကမ္ဘာလောကအား ပေးအပ်ခဲ့ဖူးသမျှတွင် အကျိုးမှားဆုံးသော သတင်းစကားကို သယ်ဆောင်နေကြသည်။ ယင်းသည် ဝမ်းမြောက်ဖွယ် သတင်းကောင်း၏ သတင်းစကားဖြစ်ပြီး ကာလအတွက်လည်းကောင်း၊ နီဇီယူအတွက်လည်းကောင်း လူသားမိသားစု၏ မျှော်လင့်ချက်များ အပေါ် မူတည်လျက်ရှိသော သတင်းစကားဖြစ်သည်။” The Desire of Ages, 795–801.